



ပျံ ပျံ ဖိုးဖြူပျံ

Let's  Read


 The Asia Foundation




ဟိုးရှေးရှေးတုန်းက ကျောက်တောင်ကြီးတစ်ခုပေါ်မှာ
သိမ်းငှက်ကလေး ဖိုးဖြူဟာ ဖေဖေ။ မေမေတို့နဲ့ အတူ
နေသတဲ့ကွယ်။ တစ်ရက်မှာတော့ ဖေဖေနဲ့ မေမေဟာ
ဖိုးဖြူလေးကို အပျံသင်ပေးဖို့ စီစဉ်ကြတယ်။ ဖိုးဖြူ
လေးဟာ အောက်ကိုလိမ့်ကျမှာကို စိုးရိမ်နေတယ်။



ပထမဆုံးနေ့မှာတော့ ဖိုးဖြူလေးဟာ
ရုပ်ပျက်ဆင်းပျက် အောက်ကို ကျမသွားရုံလောက်
သာ ပျံနိုင်တယ်။ ဖေဖေနဲ့ မေမေကတော့ 'တော်လိုက်
တာ' လို့ ချီးကျူးကြတာပေါ့။ ရက်အနည်းငယ်ကြာ
တော့ ဖိုးဖြူဟာ ကောင်းကောင်း ပျံနိုင်လာတယ်။




ဖေဖေနဲ့ မေမေဟာ ပိုပြီးမြင့်အောင် ပျံနိုင်ဖို့ လေ့ကျင့်
ပေးပြန်တယ်။ လေဟုန်စီးတက်အောင်လည်း
သင်ပေးတယ်။ ဖိုးဖြူဟာ စိုးရိမ်စိတ် နည်းနည်းတော့
ရှိတုန်းပဲ။ ဖိုးဖြူလေးဟာ မြင့်သထက်မြင့်အောင်
ပျံသန်းဖို့ထက် လေဟုန်စီးရတာကို ပိုနှစ်သက်တယ်။




တစ်ရက်မှာတော့ ဖိုးဖြူဟာ နေတော်တော်မြင့်မှ နိုး
လာခဲ့တယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ ဘာ
မှမတွေ့ရဘူး။ ဖေဖေနဲ့ မေမေကို ခေါ်တော့လည်း ထူး
သံမကြားရဘူး။



နောက်ဆုံး သိပ်ကိုဆာလာတဲ့ဖိုးဖြူလေးဟာ အပြင်
ကိုအစာရှာဖို့ ထွက်လာခဲ့တယ်။ ဒါပေမဲ့ ဖိုးဖြူဟာ
အစာရှာတဲ့လေ့ကျင့်ခန်းကို မသင်ရသေးဘူး။



အစာရှာတာထက် ဖေဖေနဲ့ မေမေကို အရင်ရှာတာ
ပိုပြီးကောင်းမယ်လို့တွေးပြီး အရပ်လေးမျက်နှာကို
ပျံသန်းရင်း လိုက်ရှာတယ်။ မတွေ့ဘူးတဲ့။ မောလည်း
မောလာပြီ။ နောက်ဆုံး အမြင့်ကနေရှာရင် တွေ့နိုင်
လောက်တယ်လို့ တွေးမိပြီး အမြင့်ကို ပျံတက်ခဲ့တယ်။



ပိုပြီးမြင့်လာလေလေမြင်ကွင်းပိုကျယ်လာလေလေ
ဆိုတာ ဖိုးဖြူ သတိပြုမိလာတယ်။ အရင်ပျံဖူးတဲ့
အမြင့်ထက် အများကြီးပိုမြင့်တဲ့ အမြင့်ထိ ရောက်လာ
တယ်။ 'ရှုခင်းတွေက လှလိုက်တာ' လို့ ဖိုးဖြူတွေးမိ
တယ်။



'ဟား□ တွေ့ပြီ' အဝေးက သစ်ပင်ပေါ်မှာ နားနေတဲ့
ဖေဖေနဲ့ မေမေ့ဆီ ဖိုးဖြူဟာ ဝမ်းသာအားရ အပြေး
လေးသွားလိုက်တယ်။



အနားရောက်လာတဲ့ ဖိုးဖြူကို 'ဘယ်လိုရှာလို့ တွေ့တာလဲ' လို့ မေမေက ပြုံးပြုံး မေးလိုက်တယ်။ 'အမြင့်ကြီးကိုတက်ပြီးရှာလို့ တွေ့တာ' လို့ ဖိုးဖြူလေးက ပြန်ဖြေလိုက်တယ်။



နောက်ရက်တွေမှာတော့ ကောင်းကင်ယံအမြင့်မှာ
မြင့်သည်ထက် ပိုမြင့်အောင် ပျံသန်းရင်း အစာရှာတဲ့
လေ့ကျင့်ခန်းကို ပျော်ရွှင်စွာ လေ့ကျင့်နေတဲ့ သိမ်းငှက်
ကလေးဖိုးဖြူကို တွေ့ရပါတော့တယ်။



ကလေးတို့ ဖြေဆိုရန် မေးခွန်းများ

၁။ ဖိုးဖြူက ဘာကို စိုးရိမ်နေတာလဲ။

၂။ ဖိုးဖြူက ဘာကို ပိုနှစ်သက်လဲ။

၃။ ဖိုးဖြူဟာ ဖေဖေ မေမေတို့ကို ရှာဖို့ ဘယ်လိုလာရသလဲ။

၄။ ကလေးတို့သိတဲ့ ငှက်ကလေးတွေ အကြောင်း ပြောပြပေးပါ။



Third Story Project

ဤစာအုပ်ကို အာရှဖောင်ဒေးရှင် နှင့် Third Story Project တို့ ပူးပေါင်း ကျင်းပသော စာအုပ်ဖွံ့ဖြိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ဖန်တီးရေးသားခြင်း ဖြစ်ပါသည်။

Third Story Project သည် ကလေးစာအုပ်များ ကို ဖန်တီးရေးသားခြင်း နှင့် ဗမာဘာသာစကားနှင့် တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ကာ မြန်မာနိုင်ငံ တစ်ဝှမ်းမှ ကလေး များကို အခမဲ့ ဖြန့်ချိပါသည်။ ပုံပြင်များသည် မြန်မာ

ပရိသတ်အတွက် မြန်မာနိုင်ငံမှ အနုပညာရှင်များက
ပုံပြင်များကို ရေးသားခြင်း နှင့် ပုံရေးဆွဲပြီး ငြိမ်းချမ်း
ရေး၊ သီးခံခြင်း၊ မတူကွဲပြားခြင်း၊ ကျား/မ ရေးရာ၊
ပတ်ဝန်းကျင် နှင့် ကလေးငယ်အခွင့်အရေးတို့နှင့်
ပတ်သက်၍ ဖော်ပြရေးသားထားပါသည်။

Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia. booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

ပျံ ပျံ ဖိုးဖြူပျံ, illustrator:

. Released under CC BY-NC 4.0.

This work is a modified version of the original story. © The Asia Foundation, 2019. Some rights reserved. Released under CC

BY-NC 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by-nc/4.0/>